

分把握才好办。 / အဝါဒအနေမ ~ ထိုဘာလုပ်မှန်းပသိသေးဘူး။ 因形势还捉摸不定所以不知干什么好。 ③熟练，精明： ထို့မှာ ~ ပေတယ်။ 真精明。

ရေရွေး ကဲ **yei ya pei:** ①露出水位标记 ②水位开始下降

ရေရှုံး နဲ့ **yei yu::** 暴雨造成的洪水，突然发作的洪水，暴涨的水

ရေရေရာရာ ကော် **yei yei ya ya:** 明确地，清楚地，明显地： အမြတ်အစွမ်းဆို၍ ~ မရရှိခဲ့ဘူး။ 没有得到明显的利益。 / ~ ပြောမေးပါ။ 说得明确些。

ရေရေလည်လည် ကော် **yei yei le le:** ①流利地，熟练地： ပမာဏကားကို ~ ပြောဆိုင့်သည်။ 能流利地说缅语。 ②清楚地，明白地 ③切切实实： အသဲနှင့်အကျော်ကြုံကားမဲ့ သီးလိုက်သည်ပြုစွင်း ~ ခဲ့လိုက်ရသည်။ 心里确实感受到苦的滋味。 ④痛快，尽兴： အရက်ကို ~ သောက်လိုက်မယ်။ 要尽兴地喝酒。

ရေရဲ့ နဲ့ **yei ye::** 水上警察

ရေရှိး နဲ့ **yei yo::** 水路，水道

ရေရှိးရေခြော်း နဲ့ **yei yo:: yei gyaun::** 水道航线

ရေရှုံး ကဲ **yei yut:** ①咕哝，嘟哝 ②叨唠，呵呵 ③漫骂 ④朗读

ရေရှင် နဲ့ **yei shin:** 流动水，活水： ~ ပြောင်း: 活水沟

ရေရှည် I ကျော် **yei shei / yei shi:** 长期，长远： ~ စီမံကိန်း 長期计划，长远规划 / ~ စီမံ 持久战 II နဲ့ **yei shei / yei shi:** 长期： ~ တိုက်ပွဲဆင်သည်။ 进行长期斗争。

ရေရှည့်ဆွဲ ကဲ **yei shei hswe:::** 拖延，拖拉，延长： မြန်မြန် ပိုးမိုးတဲ့ကိစ္စကို ~ ပိုးမလုပ်သင့်။ 能很快办完的事不应拖延。

ရောာကြုံးပေး ကျော် **yei la myaun: pei:::** (成)引导对方按自己的要求讲；诱导对方大胆讲出来： ~ ပြောသည်။ 启发引导别人说。

ရေား နဲ့ **yei la:::** ①缅甸一种古诗歌(专写有关水和航行的内容) ②缅王出外泼水游幸 ③缅甸古代一种审案法(叫当事人双方发誓后潜入水中谁先浮出水面就判断谁有罪)

ရေားချွေး နဲ့ **yei la: khyin::** (缅甸一种诗歌) = ရေလား ①

ရေဇ်း နဲ့ **yei lei::** 【物】重水

ရေဇ်း နဲ့ **yei le:::** ①各种不同的药引子，(喻)变换，换汤不换药的方法： ဒီဇော်ကို ~ အမျိုးမျိုးနဲ့သုတေသနတယ်။ 此药能用各种汤水服用。 / ပုဇွဲ့-ရုပွဲကို ~ နဲ့သုတယ်။ 变换地引用第379条例。 / ~ နှင့်သုတေသန။ (喻)变换使用。 ②使用不同药引子的服药法 ③洗澡时穿的筒裙： ~ ကိုထပ်၍ ရေချိုးသည်။ 穿上洗澡筒裙洗澡。 ④泛滥的河水

ရေထဲထပ်း နဲ့ **yei le: ht-mein:** 妇女洗澡时穿的筒裙 ရေထဲထပ်း ကဲ **yei le: hte le:::** 变换着： မြန်မာဘုရားနှင့် ပြောသမျှတွင်ယင်းကော်လုံးသည် ~ ပါဝင်လျက်ရှိနေသည်။ 在缅甸人的日常用语中，这个词常常以不同身份出现。

ရေထဲပုံး နဲ့ **yei le: p-hso:::** 男子洗澡时穿的筒裙

ရေထဲပေါက် နဲ့ **yei le: baut:** 河岸的缺口

ရေထဲပိုင်း နဲ့ **yei le: bain:::** 男子洗澡时穿的筒裙

ရေထဲပိုင်း နဲ့ **yei le: lon gyi:** 洗澡时穿的筒裙

ရေထိသုံး ကဲ **yei lo thon:::** 挥霍，任意花钱： ငွေကို ~ သည်။ 挥金如土。

ရေထုံး I နဲ့ **yei lon:** = ရေထုံးအိုး / ~ ပုံးအိုး: 油布筒裙 II နဲ့ **yei lon:** ①白水煮的： ~ တင်း: 白水煮的菜 ②不渗水的，防水的： ~ ခန်း: 不漏雨水的房间

ရေထုံးပြုတ် နဲ့ **yei lon byout:** 不放油或少放油用白水煮的菜： ~ ချက် 白水煮

ရေထုံးပြော နဲ့ **yei lon byaw:::** = ရေထုံးပြုတ်

ရေထုံးထုံးတဲ့ နဲ့ **yei lon mo: lon:** 防风雨的

ရေထုံးဆလဲ့ နဲ့ **yei lon lei lon:** 防水防风的

ရေထုံးသတ် ကဲ **yei lon that:** (罕)白水煮

ရေထုံးဟင်းခါး နဲ့ **yei lon hin: ga:::** 白煮菜汤(加胡椒的) ရေထုံးအိုး နဲ့ **yei lon o:::** 洗尸体用的水罐(按缅甸风俗，将该水罐在出殡时砸碎)

ရေဝက်ကြား နဲ့ **yei let kya:::** 海峡

ရေလက်ဝါး နဲ့ **yei let wa:::** 【动】海星

ရေလိုက် ကဲ **yei lait:** 水流通畅： ~ ကောင်းအောင်မြှောင်းကို လျှောလျောဘူးမယ်။ 为使水流通畅要把沟底修得斜一点。

ရေလိုက်ကြားလိုက် ကဲ **yei lait kya lait:** = ရေလိုက်းလိုက်

ရေလိုက်းလိုက် ကဲ **yei lait nga: lait:** 随和，随波逐流，随大溜： ~ ပေါင်းရှင်း။ 和朋友相处要随和点。 / မူများနှင့် ကိုက်မကိုက်မှုနှင့်မှုပြည့်ပဲ ~ များစာက်ကိုလိုက်ရှိခဲ့ပေါ်နိုင်တယ် သည်။ 不管是否合乎原则，是否正确就随大溜点头贊同。

ရေလိုက်မှား ကဲ **yei lait hma:::** 误信，误认为；误入歧途，走错路，(喻)失足或犯严重错误： ~ လိုကော်းလောင်းရောက်ရတဲ့သူငယ် 因失足而被送到教养院的少年 / တခါတရုံးလေး မှားဝို့ ~ သွားနိုင်သည်။ 有时会误入歧途。

ရေလိုက်တဲ့ ကဲ **yei lait lwe:::** = ရေလိုက်မှား

ရေလိုက်သင်း နဲ့ **yei lait th- bin:** 赛船会

ရေလောင် နဲ့ **yei laun:** 植物的果、叶等因水份太多而凋萎

ရေလောင်း ကဲ **yei laun:::** 浇水

ရေလောင်းအိမ်သာ နဲ့ **yei laun: ein dha:** 有抽水马桶的厕